

မာတိကာ

- စာရေးသူ၏အမှာ	က
၁။ လိမ္မော်သီး	၁
၂။ သရက်သီး	၄
၃။ ဆီးသီး	၉
၄။ ဆီးဖြူသီး	၁၃
၅။ ငှက်ပျောသီး	၁၆
၆။ မြန်မာ့ငါးပိ	၁၉
၇။ ပဲလွန်း	၂၅
၈။ ခေါပုတ်	၂၉
၉။ ပဲဝက်သားဆီ	၃၃
၁၀။ ပိန်းဥ	၃၆
၁၁။ ဘူးရွက်နှင့် စိမ်းစားဥ	၄၀
၁၂။ ပဲစင်းငုံနှင့် ပဲကျား	၄၄
၁၃။ သခွားသီးနှင့် မန်ကျည်းသီး	၄၈
၁၄။ ခူးရင်းသီးနှင့် မင်းကွတ်သီး	၅၃

၁၅။ မြေပဲနှင့် ကြက်ဥ	၅၇
၁၆။ ထားဝယ်ပိုင်းရွက်၊ အာပဲခြောက်၊ ဥနီ၊ ခရမ်းချဉ်သီးနှင့် ကြောင်ပန်းရွက်	၆၂
၁၇။ ကြက်ဟင်းခါးသီး	၆၉
၁၈။ ငါးရုံနှင့် ငါးခု	၇၃
၁၉။ ချင်း	၇၇
၂၀။ ပဲပုစွန်သီးနှင့် ဆလတ်ရွက်	၈၂
၂၁။ ဘူးသီး၊ အာလူး၊ ကြက်သွန်နီနှင့် ကျောက်ဖရုံသီး	၈၇
၂၂။ မုန်ညင်းရွက်နှင့် ပြောင်းဖူး	၉၈
၂၃။ ငါးသလဲထိုးနှင့် ရွှေဖရုံသီး	၁၀၃
၂၄။ မှို၊ ကန်စွန်းရွက်နှင့် ဆိပ်ဖူးရွက်	၁၀၇
၂၅။ ပဲကြီးနှင့် ပဲတီပင်ပေါက်	၁၁၀
- မှိုငြိမ်းပြုစာများ	၁၁၄

*